

Resolution of Burmese Communities in the United States: We do not Support the Burmese Military Junta and Its Cronies. We Protest and Condemn the Junta's 2010 Election & Pre-determined Outcome

Date 20th October, 2010 (20-10-2010)

Since early August 2010, Burmese communities in the United States have been steadfastly opposed to the arrival of a group of ten Burmese performers who staged a music tour across the U.S. One of the performers was the Burmese actress, Wyne Suu Khine Thein, who starred in the notorious propaganda film (Lotus At Dawn – Ar Yon Oo Mar Phoo The Kyar) produced by the Burmese military junta. The film portrayed the struggle for democracy in Burma as acts of anarchy and violence.

After numerous protests of the visiting tour by Burmese communities in the United States, Sayadaw U Eithareya, of Albany, NY, who sponsored the entry visas of these entertainers, joined by the representatives of the Burmese community in the D.C. Area, filed a letter to the U.S. State Department on October 7th 2010,, stating his intention to withdraw his official endorsement of these performers.

Due to firm U.S. foreign policies against the military junta and the ongoing imposition of U.S. economic sanctions on Burma, it did not take the U.S. State Department long to review the appeal letter and, on the following day, revoke the performers' visas. This decision sent them; including Wyne Suu Khine Thein, out of the United States on October 12, 2010. They will not be allowed to re-enter this country.

The Burmese communities in the United States sincerely thank the U.S. government for its firm stance and for its unyielding support of our freedom and struggle for democracy. This action proved to us that collaboration and unity within and among the Burmese communities are the vital forces that we must maintain to fight for our country's freedom.

At the same time, to prevent this from happening again, we would like to urge the U.S. Embassy in Burma to be more cautious about screening Burmese visa applicants' backgrounds and their connections with the ruthless military junta. In fact, on July 28, 2010, the Burmese community in Washington D.C. had submitted a list of the film stars who played in the military junta's propaganda movie "Ar Yon Oo Mar Phoo The Kyar – Lotus at Dawn" to the U.S Embassy in Rangoon. However, we will re-attach this document and send it again for the Embassy's record.

While at this vital moment, the Burmese Regime is staging its sham Election upcoming on November 7, 2010. It is declared unconstitutional and undemocratic by Burmese democratic opposition party, NLD (National League for Democracy) led by Aung San Suu Kyi. Aung San Suu Kyi and other Burmese opposition leaders such as U Win Tin and U Tin Oo have clearly stated to boycott and condemn the Regime's 2010 Election as its outcome is foreseeable: the military junta will remain in power.

Therefore, we, **Burmese communities** in the United States, reject this election and join together again the call to 'Boycott' and condemn this unrepresentative election and its pre-determined results.

Due to the junta's ruthlessness, the Burmese people inside the country are too afraid to express their feelings and opinions openly. They dare not protest any of the junta's propaganda instruments and they do not have any ownership of their voting rights. Therefore, on their behalf, we stand up and condemn the military juntas' injustice and inhuman activity.

At the same time, the Burmese pro-democracy communities in the United States also request the international community to refuse to acknowledge the election and continue to impose tougher sanctions on the Burmese regime and their cronies. We will continue to call for extending targeted sanctions on upcoming cabinet members, parliamentary candidates and those supporting the Burmese regime.

We, the undersigned Burmese communities in the United States, fully support this press statement.

Burmese Communities from:

1. Washington DC Metro Area
2. Buffalo, New York
3. Utica, New York
4. Albany, New York
5. New York City, New York
6. Fort Wayne, Indiana
7. Los Angeles Metro Area, California
8. San Francisco Bay Area, California
9. Las Vegas, Nevada
10. North Carolina
11. Seattle, Washington
12. Tri-City, Washington

13. Portland, Oregon

14. Denver, Colorado

Contact persons: Nyi Nyi Aung (703-731-1167), Toe Lwin (415-424-5811), freeburma2010@freeburma.info

Attached: Protest Letter by Burmese Community from Washington DC Metro Area against Propaganda Movie of Burmese Regime

<https://docs.google.com/viewer?a=v&pid=sites&srcid=ZGVmYXVsdGRvbWFpbnxtb2VtYWthMjAxMHxneDozNzgxMmEzMmJiOWE1OThk>

အမေရိကန်မြန်မာကွန်မြူနီတီက စစ်အစိုးရနှင့် အပေါင်းအပါများကို ထောက်ခံမည်မဟုတ်ကြောင်း နှင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရလဒ်များအားလုံးကိုလည်း လက်မခံကြောင်းနှင့် ကန့်ကွက်ကြောင်း - ထုတ်ပြန်ချက်

အောက်တိုဘာ ၂၀၊ ၂၀၁၀ (၂၀ - ၁၀ - ၂၀၁၀)

၁။ စစ်အစိုးရ၏ ဝါဒဖြန့်သရုပ်ဆောင် (ဝိုင်းဆုခိုင်သိန်း) နှင့် အပေါင်းအပါများပါဝင်သည့် မြန်မာအနုပညာရှင် ၁၀ ဦး၏ ဩဂုတ်လဆန်းက စတင်ခဲ့သည့် ဖျော်ဖြေရေးဧည့်ခရီးစဉ်ကို မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေး၊ လှုပ်ရှားသူ မြန်မာကွန်မြူနီတီအများအပြားက အမေရိကန်ပြည်တွင် လက်ခံခြင်း မပြုနိုင်ကြောင်း တောက်လျှောက် ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ ထိုသို့ အမေရိကန်မြန်မာမိသားစု အသိုင်းအဝိုင်းအတွင်း အငြင်းပွားမှုများ ကျယ်ပြန့်လာသဖြင့်၊ စပွန်ဆာခေါ်ယူသည့် မြန်မာဘုန်းတော်ကြီးကိုယ်တိုင်လည်း အောက်တိုဘာ ၇၊ ၂၀၁၀ တွင် ၎င်းအာမခံထားသူ ၃ ဦး (ဝိုင်းဆုခိုင်သိန်း၊ မင်းမော်ကွန်း၊ ရဲလေး) ကို ရုတ်သိမ်းခဲ့သည်။ မြန်မာစစ်အစိုးရကို နိုင်ငံရေး၊ စီးပွားရေးအားဖြင့် ပိတ်ဆို့အရေးယူထားသည့် အမေရိကန်အစိုးရကိုယ်တိုင်က ထိုကိစ္စကို ကြားနာပြီး နောက်တနေ့တွင်ပင် ထိုမြန်မာဧည့်သည် ၁၀ ဦး လုံး၏ ဗီဇများကို ချက်ခြင်း ရုတ်သိမ်းပြီး တိုင်းပြည်က ထွက်ခွာစေခဲ့သည်။ ထိုအဖွဲ့အတွင်းက ၂ ဦး (အယ်လ်ဆိုင်ဇီ နှင့် ရေဘာက္ကဝင်း) တို့မှာ မြန်မာပြည်သို့ အစောကတည်းက ပြန်သွားခဲ့ပြီး ဖြစ်သော်လည်း အမေရိကန်အစိုးရ၏ တစုတစည်းတည်း ဆုံးဖြတ်ချက်အရ ဗီဇရုတ်သိမ်းခံရသူများအဖြစ် စာရင်းဝင်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ ကျန်ရစ်သူ စစ်အစိုးရ၏ ဝါဒဖြန့်သရုပ်ဆောင် ဝိုင်းဆုခိုင်သိန်း နှင့် အပေါင်းအပါ ၇ ဦး (စိုးမိုး၊ လီယိုနတ်မောင်မောင်လွင်၊ တွတ်ကီ၊ ရဲဖန်း၊ ပက်ထရစ်မေလော၊ မင်းမော်ကွန်း၊ ရဲလေး) တို့ အမေရိကန်မှ အောက်တိုဘာ ၁၂၊ ၂၀၁၀ တွင် ထွက်ခွာခဲ့ရသည်။ နောက်တကြိမ် ပြန်လည်ပတ်ခွင့်မှာလည်း အချိန်အကန့်အသတ်ဖြင့် ပိတ်ထားခြင်း ခံလိုက်ရပြီ ဖြစ်သည်။ စစ်အစိုးရကို ထောက်ခံပြီး ဝါဒဖြန့်ချိခြင်း မပြုခဲ့လျှင် ထိုသို့ ကန့်ကွက်ခံရခြင်း၊ အရေးယူခံရခြင်း ကြုံရမည် မဟုတ်။ ထို့နည်းတူ စစ်အစိုးရဝါဒဖြန့်သရုပ်ဆောင်နှင့် ပူးပေါင်းပြီး လက်တွဲဖျော်ဖြေမှုများ မပြုလုပ်ခဲ့ပါကလည်း ကျန်သူများကိုယ်တိုင် ထိုသို့ အရေးယူခံကြရမည် မဟုတ်ပေ။

၂။ ယခုကဲ့သို့ အမှန်နှင့် အမှားကို ပြတ်သားအောင်၊ အမေရိကန် မြန်မာမိသားစုများ၏ အများဆန္ဒကို လေးစားခြင်း၊ မြန်မာပုဂ္ဂိုလ်သားဝင် ဘုန်းတော်ကြီးများ၏ ရပ်တည်ချက်ကို လိုက်နာခြင်းနှင့် အမေရိကန်အစိုးရ၏ တရားမျှတမှုနှင့် ဒီမိုကရေစီရေးကို အားပေးထောက်ခံသည့် စနစ်တကျ အာဏာဖြင့် ဆုံးဖြတ်ခြင်းတို့ကို အမေရိကန်မြန်မာကွန်မြူနီတီမှ အထူး ကျေးဇူးတင်ကြောင်း၊ ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ မိမိတို့ အချင်းချင်း၏ စည်းလုံးညီညွတ် ချစ်ခင်မှုကို ပြသနိုင်သည်ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်

မြန်မာကွန်မြူနီတီကာ အမြန်ဆုံးဆောင်ရွက်ပေးသော အမေရိကန်အစိုးရနှင့်တကွ မေရီလန်ပြည်နယ်က အထက်လွှတ်တော်အမတ် Charles Schumer နှင့် အောက်လွှတ်တော်အမတ် Chris Van Hollen နှင့် ရုံးအဖွဲ့သားများကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောလိုက်ပါသည်။

၃။ ထိုနည်းတူ ယခု ပထမဦးဆုံး မေတ္တာရပ်လိုသည်မှာ ယခုအရေးအခင်းကို နမူနာယူပြီး မြန်မာပြည်၊ ရန်ကုန်ရှိ အမေရိကန်သံရုံးကလည်း နောင်တွင် မြန်မာစစ်အစိုးရ၏ ဝါဒဖြန့်ချိမှုများကို ထောက်ခံအားပေး လုပ်ဆောင်သော မြန်မာအနုပညာရှင်များနှင့် အပေါင်းအပါများကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာများ ထုတ်ပေးခြင်းကို ဆင်ခြင်ရန် ဖြစ်သည်။ အမေရိကန်အစိုးရ၏ မူဝါဒအရ စစ်အစိုးရခေါင်းဆောင်များနှင့် မိသားစုများ၊ စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင်နှင့် မိသားစုများကို အမေရိကန်က ပိတ်ဆို့အရေးယူထားသကဲ့သို့၊ မြန်မာပြည်၏ ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် သမိုင်းမှတ်တမ်းများ လုပ်ကြံဖျက်ဆီးထားသော စစ်အစိုးရ၏ နောက်ဆုံးဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည့် အနုပညာရှင်များနှင့် ထုတ်လုပ်သူများအားလုံးကို အမေရိကန်၏ ပြည်ဝင်ခွင့်ကို ပိတ်ထားရန် ဆန္ဒပြုလိုက်သည်။ ပူးတွဲပါ ဝါရှင်တန်ဒီစီ မက်ထရိုဂေရီယာ မြန်မာကွန်မြူနီတီ၏ ဇူလိုင်လကုန် ထုတ်ပြန်ချက်တွင် ၎င်းတို့စာရင်းကို ကြည့်နိုင်ရန် တင်ပြလိုက်ပါသည်။

၄။ မြန်မာပြည်၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အတိုက်အခံပါတီ အင်န်အယ်ဒီကိုယ်တိုင်က ဆန့်ကျင်သပိတ်မှောက်ထားပြီး ဖြစ်သော ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတစ်ခုကို အာဏာသိမ်းအစိုးရက အတင်းအကြပ် ကျင်းပရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ထောက်ခံပြီး ဒီမိုကရေစီစနစ်ကို အားမပေးသည့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမည့် စစ်အာဏာရှင်စိတ်တိုင်းကျ ရုပ်သေးလွှတ်တော်အစိုးရတစ်ခုကို လုပ်ကြံဖန်တီးရန် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။ အမေရိကန်မြန်မာကွန်မြူနီတီသည် စစ်အစိုးရ၏ ဝါဒဖြန့်သရုပ်ဆောင်များ၊ အပေါင်းအပါများကို ဆန့်ကျင်ကန့်ကွက်သည့်အတိုင်း စစ်အစိုးရနှင့် စစ်အစိုးရ လုပ်ကြံဖန်တီးသည် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ထောက်ခံခြင်း၊ လက်ခံခြင်း မရှိကြောင်း ပြောကြားလိုက်သည်။

၅။ ပြည်တွင်းရှိ စစ်အစိုးရ၏ ဖိနှိပ် ချုပ်ချယ်မှုများကြောင့် မိမိတို့၏ ဆန္ဒအစစ်အမှန်များ၊ တရားမျှတမှုနှင့် အမှန်တရားတို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိကြသော၊ မိမိဆန္ဒမဲ့ကို မိမိကံကြမ္မာအတွက် ပိုင်ဆိုင်ခွင့် လုံးဝမရှိသော၊ မိမိတို့၏ သွေးချင်း မြန်မာပြည်သူများကိုယ်စား အမေရိကန် မြန်မာကွန်မြူနီတီအနေဖြင့် ပြောဆိုခြင်း ဖြစ်သည်။ မိမိတို့သည် မြန်မာပြည်စစ်အစိုးရနှင့် ၎င်းတို့၏ မတရားသော ရွေးကောက်ပွဲနှင့် ရလဒ်များကို ထောက်ခံခြင်း မရှိ၊ သပိတ်မှောက်ကြောင်း၊ ကန့်ကွက်ကြောင်း၊ အသိအမှတ်မပြုကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။

၆။ ထိုနည်းတူ ဒီမိုကရေစီနှင့် အမှန်တရားကို ချစ်မြတ်နိုးသော၊ ရပ်တည် ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ မိသားစုများ၊ ပြည်ပရောက် မြန်မာကွန်မြူနီတီအားလုံးကိုလည်း တိုက်တွန်း နှိုးဆော် လိုသည်မှာ မိမိတို့ အမေရိကန်မြန်မာကွန်မြူနီတီနှင့်အတူ ညီညွတ်သော ပြည်သူ့သဘောထားကို ပြသကြရန်ဖြစ်သည်။ စစ်အစိုးရ၏ အလိုတော်ရိ ဝါဒဖြန့်သူများ၊ အားပေးထောက်ခံသူများကိုသာမက၊ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လုပ်ကြံဖန်တီးထားသည့် ရလဒ်များအားလုံးကိုပါ မိမိတို့အားလုံး ယခုတွင်၎င်း၊ နောင်တွင်၎င်း ဘယ်တော့မှာ လက်ခံခြင်း၊ အားပေးကူညီခြင်း ပြုမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ မိသားစုများအားလုံး၏ အလည်တွင် ပိုင်းကျဉ်ခြင်း၊ ကန့်ကွက်ရှုတ်ချခြင်းခြင်းတို့ဖြင့်သာ ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း၊ ထိုအရေးယူမှုများကို ဆက်လက်လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ စစ်အစိုးရကို ပိတ်ဆို့အရေးယူလျက်ရှိသည့် မိမိတို့ ရောက်ရှိနေထိုင်ရာ ဒီမိုကရေစီနိုင်ငံများ၏ ဥပဒေများနှင့်အညီ ပိုင်းဝန်း အရေးယူနိုင်ရန် ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုက်သည်။

၇။ ယခုအဆိုပါ သဘောထားထုတ်ပြန်ချက်ကို မိမိတို့ အမေရိကန်မြန်မာကွန်မြူနီတီမိသားစုများက အောက်ပါစာရင်းအတိုင်း အတူတကွ ရေးထိုး ထုတ်ပြန်လိုက်ပါသည်။ ယခု အကြောင်းကြားစာကို မိမိတို့ ကွန်မြူနီတီ၊ သက်ဆိုင်ရာ အစိုးရ နှင့် အာဏာပိုင်များ၊ မြန်မာ့အရေးလှုပ်ရှားသူ အဖွဲ့အစည်းများ၊ မြန်မာစစ်အစိုးရ၏ သံရုံးများ၊ နိုင်ငံတကာမိသားစုများထံ ဖြန့်ဝေလိုက်ပါသည်။

Burmese Communities from:

1. Washington DC Metro Area
2. Buffalo, New York
3. Utica, New York
4. Albany, New York
5. New York City, New York
6. Fort Wayne, Indiana
7. Los Angeles Metro Area, California
8. San Francisco Bay Area, California
9. Las Vegas, Nevada
10. North Carolina
11. Seattle, Washington
12. Tri-City, Washington
13. Portland, Oregon
14. Denver, Colorado

Contact persons: Nyi Nyi Aung (703-731-1167), Toe Lwin (415-424-5811), freeburma2010@freeburma.info

ပူးတွဲ - ဝါရှင်တန်ဒီစီ မက်ထရို ကွန်မြူနီတီ အမေရိကန်သံရုံး (ရန်ကုန်၊ မြန်မာ) သို့ ပေးစာ။

<https://docs.google.com/viewer?a=v&pid=sites&srcid=ZGVmYXVsdGRvbWFpbnxtb2VtYWthMjAxMHxneDozNzgxMmEzMmJiOWE1OThk>